

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ကျင်းပမည့် Computer Based Test (CBT)စနစ်ဖြင့် ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့်အလုပ်သမားဝန်ကြီးဌာနတို့သည် နှစ်နိုင်ငံသဘောတူညီမှုစာချုပ်အရ နိုင်ငံခြားသားလုပ်သား ခေါ်ယူမှုစနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်ဆန္ဒရှိသော မြန်မာလုပ်သားများအတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအခါ ကိုရီးယားသမ္မတနိုင်ငံတွင် အနိမ့်ဆုံး(၃)နှစ်ထက်ပို၍ တရားဝင်ကောင်းမွန်စွာ နေထိုင်အလုပ် လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့သော ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် လုပ်ကိုင်ခဲ့ကြသည့် အလုပ်သမားများအတွက် ထပ်မံသွားရောက် အလုပ်လုပ်ကိုင်နိုင်ရေး ရည်ရွယ်ပြီး Computer Based Test (CBT)စနစ်ဖြင့် သီးသန့်ပြုလုပ်ပေးသော ပထမအကြိမ်ကိုရီးယားဘာသာ အရည်အချင်းစစ်အထူးစာမေးပွဲ ဖြစ်ပါသည်။ ထိုစာမေးပွဲအောင်မြင်သူများသာလျှင် နိုင်ငံခြားသား လုပ်သားခေါ်ယူမှုစနစ်အရ အလုပ်လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်များဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

စာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်

- (က) (၂၈-၃-၂၀၁၃)(ကြာသပတေးနေ့)နှင့်(၂၉-၃-၂၀၁၃)(သောကြာနေ့)
- (ခ) (၉:၃၀)နာရီမှ (၁၀:၄၀)နာရီထိ(ပထမပိုင်း)နှင့်(၁၁:၅၀)နာရီမှ(၁၃:၀၀)နာရီထိ(ဒုတိယပိုင်း)နှစ်ကြိမ်ခွဲ၍ တစ်ကြိမ်လျှင် လုပ်သား(၃၀)ဦးစစ်ဆေးပါမည်။
- စာမေးပွဲဖြေဆိုသူများအား အသိပညာပေးခြင်းရှိပါသဖြင့် ပထမပိုင်းဖြေဆိုမည့်သူများသည် (၈:၃၀)နာရီတွင်လည်းကောင်း၊ ဒုတိယပိုင်းဖြေဆိုမည့်သူများသည်(၁၀:၅၀)နာရီတွင်လည်းကောင်း သက်ဆိုင်ရာစာမေးပွဲခန်းများတွင် နေရာယူပြီးဖြစ်ရပါမည်။

စာမေးပွဲကျင်းပမည့်နေရာ

- CBT Center အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီအမှတ်(၈/၁)၊နဂါးရံဘုရားလမ်း၊(၅)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။

ခေါ်ယူမည့်လုပ်ငန်းအမျိုးအစား

လုပ်ငန်းအမျိုးအစား	အောင်စာရင်းသတ်မှတ်ချက်
ကုန်ထုတ်လုပ်ငန်း စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်း ဆောက်လုပ်ရေးလုပ်ငန်း	အမှတ်ပြည့် (၂၀၀)ရှိသည့်အနက်အမှတ်(၈၀)အထက် ရရှိသူများအားအမှတ်အနည်း/အများအလိုက် သတ်မှတ်အရေအတွက်သာအောင်မြင်ခွင့် (ခန့်မှန်းဦးရေ)

- အောင်မြင်မှုနှုန်းသည် သတ်မှတ်ချက်ဦးရေပေါ်မူတည်ပြီး စာမေးပွဲအောင်မြင်သူဦးရေကို စဉ်းစားနိုင်ပါသည်။
- စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာဖြည့်စွက်စဉ် မိမိလျှောက်ထားလိုသည့် အလုပ်အကိုင်အမျိုးအစားအား “စိုက်ပျိုးရေး/မွေးမြူရေး(သို့မဟုတ်)ကုန်ထုတ်လုပ်ငန်း”တစ်ခုကိုသာရွေးချယ်ရမည်ဖြစ်ပြီးရွေးချယ်ထားပြီးသောလုပ်ငန်းအမျိုးအစားအား သတ်မှတ်စည်းမျဉ်းအရ ပြောင်းလဲခွင့်မရှိပါသဖြင့် ဝရပြုဖြည့်စွက်ရပါမည်။ယခင်လုပ်ကိုင်ခဲ့သောလုပ်ငန်းဌာနတွင် ပြန်လည်လုပ်ကိုင်လိုပါက ထိုလုပ်ငန်းကို ရွေးချယ်ဖော်ပြနိုင်ပါသည်။

သတ်မှတ်ချက်များ

- (က) အသက်(၁၈)နှစ်မှ (၃၉)နှစ်အတွင်း
- (ခ) (၁၉၇၃ခုနှစ်၊ မတ်လ(၇)ရက်နေ့မှ ၁၉၉၅ခုနှစ်၊ မတ်လ(၆)ရက်နေ့အတွင်းမွေးဖွားသူ)
- (ဂ) ထောင်ဒဏ်အပြစ်ကျခံဘူးခြင်းမရှိသူ/မိခင်နိုင်ငံမှ ပြည်ပသို့ ထွက်ခွာရန်တားမြစ်ခြင်းမခံရသူ
- (င) ကိုရီးယားသမ္မတနိုင်ငံမှ နှင်ထုတ်ထားခြင်း/ပြန်ပို့ခြင်းမခံရသူ(တရားမဝင်နေထိုင်ခဲ့ဘူးခြင်းမရှိသူဖြစ်ရမည်)
- (ဃ) ကျန်မာရေးကောင်းမွန်သူ(ကျန်းမာရေးအတွက်ဆေးစစ်ခြင်းပြုလုပ်ပါမည်)

စာမေးပွဲလျှောက်လွှာတင်သွင်းခြင်း

- (က) လျှောက်လွှာထုတ်ပေး/လက်ခံမည့်ရက် : (၆-၃-၂၀၁၃)မှ(၈-၃-၂၀၁၃)ရက်အတွင်း(နေ့စဉ်(၀၉:၃၀)မှ(၁၆:၃၀)နာရီထိ)
- (ခ) လျှောက်လွှာထုတ်ပေး/လက်ခံဌာန : အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၊ အမှတ်(၈/၁)၊ နဂါးရံဘုရားလမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
- (ဂ) လျှောက်လွှာတင်ရမည့်နည်းလမ်း : လျှောက်ထားသူကိုယ်တိုင်လာရောက်တင်ရမည်။
- (ဃ) လိုအပ်သည့်စာရွက်စာတမ်းများ
 - (၁) စာမေးပွဲလျှောက်လွှာ(စာမေးပွဲခုံနံပါတ် ပါရှိပြီးဖြစ်ပါ၍ (၁)ဦးလျှင်(၁)စောင်သာ ထုတ်ပေးမည်။)
 - (၂) နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ(၁)စောင်၊ (မှတ်ချက်။ ကိုရီးယားသမ္မတနိုင်ငံမှ ထွက်ခွာခဲ့သည့် နိုင်ငံကူးလက်မှတ်/မိတ္တူ)
 - စာမေးပွဲလျှောက်လွှာတွင် သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်မိတ္တူအား ကပ်ပေးရပါမည်။
 - (၃) (၃.၅၈၄ x ၅.၅၈၄) ပတ်စ်ပို့ဓါတ်ပုံ(၂)ပုံ (၆လအတွင်းရိုက်ကူးထားသောဓါတ်ပုံ)
 - (၄) စာမေးပွဲဖြေဆိုခ ပေးသွင်းထားသည့် ငွေရပြေစာ
- (င) စာမေးပွဲဖြေဆိုခ - နိုင်ငံခြားငွေလက်မှတ် (FEC)- 24
 - လျှောက်ထားသူများသည် အကြောင်းအမျိုးမျိုးကြောင့် လျှောက်လွှာပယ်ဖျက်လိုလျှင် လျှောက်လွှာလက်ခံသည့် ကာလအတွင်းလျှောက်ထားလာပါက ပယ်ဖျက်ပေးမည့်အပြင် စာမေးပွဲကြေးအား ပြန်လည်ထုတ်ပေးပါမည်။

စာမေးပွဲအောင်စာရင်းထုတ်ပြန်ကြေညာမည့်ရက်

(က) ကြေညာမည့်ရက် (၁၂-၄-၂၀၁၃)ရက်နေ့

(ခ) ကြေညာမည့်နည်းလမ်း

(၁) အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံး၊

(၂) ကိုရီးယားသမ္မတနိုင်ငံနိုင်ငံခြားသားလုပ်သားခေါ်ယူမှုစနစ်/ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ(EPS-TOPIK) နှင့် ကိုရီးယားလူ့စွမ်းအားဖွံ့ဖြိုးမှုအဖွဲ့အစည်းတို့၏ Home page (<http://www.eps.go.kr>) , Home page (<http://epstopik.hrdkorea.or.kr>) , (<http://www.hrdkorea.go.kr>)

(၃) စာမေးပွဲသက်တမ်း(၁၂-၄-၂၀၁၃)မှ(၁၂-၄-၂၀၁၅)(အောင်စာရင်းထုတ်ပြန်ကြေညာသည့်နေ့မှ (၂)နှစ်တာ)

စာမေးပွဲမေးခွန်းပုံစံနှင့်အမှတ်ပေးစည်းမျဉ်း

မေးခွန်းပုံစံ	မေးခွန်းအရေအတွက်	အမှတ်ပေါင်း	ဖြေဆိုချိန်	မှတ်ချက်
အဖတ်စွမ်းရည် (Reading)	၂၅ပုဒ်	၁၀၀	၄၀မိနစ်	အဖတ်စွမ်းရည်စာမေးပွဲ နှင့်အကြားစွမ်းရည် စာမေးပွဲအား တဆက်တည်းဖြေဆိုရမည်
အကြားစွမ်းရည် (Listening)	၂၅ပုဒ်	၁၀၀	၃၀မိနစ်	
စုစုပေါင်း	၅၀ပုဒ်	၂၀၀	၇၀မိနစ်	

စာမေးပွဲဖြေဆိုသည့်နေ့တွင် ဖြေဆိုသူယူဆောင်လာရန်

(က) ဖြေဆိုခွင့်ကဒ်ပြား

(ခ) နိုင်ငံကူးလက်မှတ်(စာမေးပွဲလျှောက်လွှာတွင် ကပ်ထားခဲ့သော နိုင်ငံကူးလက်မှတ်)မူရင်း

(ဂ) နိုင်ငံသားစိစစ်ရေးကဒ်ပြား

အထက်အပိုဒ်(က)၊(ခ)၊(ဂ)ပါအထောက်အထားများ ယူဆောင်လာခြင်းမရှိပါက စာမေးပွဲအား ဝင်ရောက်ဖြေဆိုခွင့် မရှိပါ။

သတိပြုရန်အချက်များ

(က) စာမေးပွဲအောင်သူများ၏အမှတ်စာရင်းအား (၁၂-၄-၂၀၁၃)မှစ၍ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှကြေညာပေးပါမည်။

(ခ) စာမေးပွဲဖြေဆိုချိန်တွင်မမှန်ကန်သည့်နည်းလမ်းဖြင့် ပြုလုပ်နိုင်သည့်စက်ပစ္စည်းများ(လက်ကိုင်တယ်လီဖုန်း၊ ကက်ဆက်၊ MP3၊ လျှပ်စစ်လက်ကိုင်အဘိဓာန်စသည်များ) အားယူဆောင်လာခွင့်မရှိပါ။

(ဂ) စာမေးပွဲအတွင်း မမှန်ကန်သည့်အပြုအမူများ လုပ်ဆောင်ခဲ့လျှင် ဖြေဆိုခွင့်အား (၂)နှစ်ကြာ ပိတ်ပင်ခြင်းခံရမည်ဖြစ်ပါသည်။

(ဃ) စာမေးပွဲလျှောက်လွှာတွင် ရေးသားဖြည့်စွက်ခဲ့သော အမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်အမှတ် စသည့်အချက်များသည် နိုင်ငံကူးလက်မှတ်တွင် ပါရှိသော အချက်အလက်များနှင့်တူညီရန်လိုအပ်ပြီး ကွဲလွဲမှုရှိခဲ့လျှင် အမည်စာရင်း ထည့်သွင်းခြင်းနှင့် အလုပ်ခွင်ဝင်ရောက်ခွင့်များ ရရှိမည်မဟုတ်ပါ။ ရေးသားဖြည့်စွက်သူ ကာယကံရှင်၏ တာဝန်သာဖြစ်ကြောင်း အထူးသတိပေး အပ်ပါသည်။

(င) စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများသို့ လျှောက်ထားလိုသူများသည် ယင်းလုပ်ငန်းတွင် လက်တွေ့လုပ်ကိုင်နေသူများ နှင့် လုပ်ငန်းသဘောသဘာဝအရ အမိုးအကာမရှိသော လယ်ကွင်းများ၊ တောင်စောင်း၊ တောင်ကုန်းများတွင် လုပ်ကိုင်နိုင်သူ များ ကိုရီးယားသမ္မတနိုင်ငံ၏ ရာသီဥတု (ဆောင်းရာသီတွင်(-၁၉) ဒီဂရီစင်တီဂရိတ်)ကို ခံနိုင်စွမ်းရှိသူများဖြစ်ရပါမည်။

(စ) မိမိလျှောက်ထားသည့် လုပ်ငန်းမှအပ အခြားလုပ်ငန်းသို့ ပြောင်းလဲလျှောက်ထားခွင့်မရှိပါ။

(ဆ) အထက်ပါအချက်များအား သဘောတူလက်ခံမှသာ မိမိဆန္ဒဖြင့်လျှောက်ထားရန် ဖြစ်ပါသည်။

❖ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲအား အောင်မြင်ခဲ့သည့်တိုင်အောင် အလုပ်လျှောက်လွှာစာရင်းတွင် ပါဝင် နိုင်ခွင့်ရရှိရုံမျှသာဖြစ်ပြီး၊ ကိုရီးယားသမ္မတနိုင်ငံသို့ ကျန်းမောသွားရောက်အလုပ်လုပ်ခွင့်ရရှိရန် ရာနှုန်းပြည့် အာမခံ နိုင်ခြင်းမရှိပါ။ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အလုပ်လျှောက်ထားသူစာရင်းတွင် မှတ်ပုံတင်ထားသူများကို သာ ကိုရီးယားသမ္မတနိုင်ငံမှ လုပ်သားခေါ်ယူလိုသူက ခေါ်ယူမည်ဖြစ်ပါသည်။

❖ ထို့ပြင် ကျန်းမာရေးစစ်ရေးမှုတွင် မအောင်မြင်သည်ဖြစ်စေ၊ တရားမဝင်နေထိုင်ခဲ့သည့် မှတ်တမ်းရှိသည်ဖြစ်စေ အစရှိ သဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ခွင့် ပိတ်ပင်ခြင်းခံရသူသည် အလုပ်လျှောက်ထားသူအဖြစ် ရွေးချယ်ခြင်း မခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။

❖ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ တစ်ခုတည်းသာ မြန်မာအလုပ်သမားများအား ကိုရီးယားသမ္မတနိုင်ငံသို့ ပို့ဆောင်ပေးနိုင်သော တရားဝင် လုပ်ပိုင်ခွင့်ရရှိထားပါသည်။

❖ ပုဂ္ဂလိကအဖွဲ့အစည်းများက အလုပ်သမားများစေလွှတ်သည့်ကိစ္စတွင် ပါဝင်ပတ်သက်နေပါက တရားဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။